

(၂) အထက်ပါပြဋ္ဌာန်းချက်၏ယေဘုယျသဘောကိုမထိခိုက်စေဘဲ၊ ပါလီမန်လွှတ်တော် ရုံးအုပ်ချုပ်ရေးအဖွဲ့အသီးသီးသည်၊ အထူးအားဖြင့် အောက်ပါကိစ္စ အားလုံးအတွက်ဖြစ်စေ၊ တခုခု အတွက်ဖြစ်စေ နည်းဥပဒေများပြုနိုင်သည်။

- (က) ပုဒ်မ ၄ ပါပြဋ္ဌာန်းချက်များအရ၊ အမတ်များအားပေးရမည့် ခရီးစရိတ်နှုန်း နှင့် အဆိုပါ ခရီးစရိတ်များကိုထုတ်ယူရာတွင် လိုက်နာရမည့်စည်းကမ်းချက် များသတ်မှတ်ခြင်း။
- (ခ) အသုံးပြုနိုင်သည့် ခရီးလမ်းများသည်၊ တခုထက်ပို၍ရှိလျှင် ခရီးစရိတ်ကို မည်သည့်ခရီးလမ်းအတွက်တောင်း ဆိုရမည်ဟုသတ်မှတ်ခြင်း။
- (ဂ) နေ့တွက် စရိတ်တောင်းဆိုနိုင်သော ကာလအပိုင်းအခြားကို တွက်စစ်ခြင်း။
- (ဃ) အမတ်များနေထိုင်ရာဒေသ သတ်မှတ်ခြင်း။
- (င) လစာနှင့် နေ့တွက်စရိတ်များ ထုတ်ယူရန်နည်းလမ်းသတ်မှတ်ခြင်း။ ခရီးစရိတ် စာရင်းများ ပြုလုပ်ရန်၊ ထောက်ခံလက်မှတ်ထိုးရန်နှင့် ငွေထုတ်ယူရန် နည်း လမ်းသတ်မှတ်ခြင်း။

၁၉၄၉ ခုနှစ် အက်ဥပဒေ အမှတ် ၂ ကို ရုပ်သိမ်းခြင်း။

ဂ။ ။၁၉၄၉ ခုနှစ်၊ တိုင်းပြည်ပြုလွှတ်တော် (ပါလီမန်) အမတ်များ (လစာနှင့်စရိတ် ကြေးငွေများ) အက်ဥပဒေ (၁၉၄၉ ခုနှစ်၊ အက်ဥပဒေ အမှတ် ၂) နှင့်၎င်းအက်ဥပဒေကို ပြင်ဆင် သည့် ပြင်ဆင်ချက်ဥပဒေအားလုံးကို ရုပ်သိမ်းသည်။

ခြင်းချက်။ ။သို့ရာတွင် ၁၉၄၉ ခုနှစ်၊ တိုင်းပြည်ပြုလွှတ်တော် (ပါလီမန်) အမတ်များ (လစာနှင့်စရိတ်ကြေးငွေများ) အက်ဥပဒေပါပြဋ္ဌာန်းချက်များအရ၊ ရယူခွင့်ရှိသည့်လစာနှင့် စရိတ် ကြေးငွေများကို အဆိုပါ အက်ဥပဒေအရ၊ ရယူခွင့်ရှိသော နေ့ရက်မှစ၍ တနှစ်အတွင်း ထုတ် ယူနိုင်သည်။

C.—JUDICIAL.

၈—တရားစီရင်မှု။

ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၇/၂၀၁၃ ဖြင့် ရုပ်သိမ်းပြီးဖြစ်သည်။

THE CONTEMPT OF COURTS ACT.

[INDIA ACT XII, 1926.] (1st May, 1926.)

1.

Power of High Court to punish contempts of Court.

2. The High Court shall have and exercise the same jurisdiction, powers and authority, in accordance with the same procedure and practice, in respect of contempts of Courts subordinate to it as it has and exercises in respect of contempts of itself :

Provided that the High Court shall not take cognizance of a contempt alleged to have been committed in respect of a Court subordinate to it where such contempt is an offence punishable under the Penal Code.

3. Save as otherwise expressly provided by any law for the time being in force, a contempt of Court may be punished with simple imprisonment for a term which may extend to six months, or with fine, which may extend to two thousand rupees, or with both : Limit of punishment for contempt of Court. *

Provided that the accused may be discharged or the punishment awarded may be remitted on apology being made to the satisfaction of the Court :

Provided further that notwithstanding anything elsewhere contained in any law the High Court shall not impose a sentence in excess of that specified in this section for any contempt either in respect of itself or of a Court subordinate to it.

THE RANGOON CITY CIVIL COURT ACT.

CONTENTS.

CHAPTER I.

PRELIMINARY.

	Preamble.
<i>Sections.</i>	1. Short title. * * * *
	2. * * * *
	3. Definitions.

CHAPTER II.

CONSTITUTION OF THE COURT.

4. City Civil Court established.
5. Court to be deemed under superintendence, etc., of High Court.
6. Appointment of Judges.
7. Appointment of Additional Judges.
8. Rank and precedence of Judges.
9. Performance of duties of absent Judge.
10. Judge or other officer not to practise or trade.

CHAPTER III.

LAW TO BE ADMINISTERED.

11. Questions arising in suits, etc., under Act to be decided according to law administered by High Court.

CHAPTER IV.

JURISDICTION WITH RESPECT TO SUITS.

12. Local limits of jurisdiction of Court.
13. Jurisdiction of Court.
14. Small Cause powers.
15. Transfer of suit by High Court.
16. Saving.